



## ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ် (Fiscal Employer Agent, FEA) အမှတ်ပေးကတ် မေးလေ့ရှိသော မေးခွန်းများ

### အမှတ်ပေးကတ်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

အမှတ်ပေးကတ်၏ ရည်ရွယ်ချက်သည် သင့်အတွက် အရေးအကြီးဆုံးဖြစ်သော အခြေခံအကြောင်းများအပေါ် အခြေခံ၍ IRIS ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ် (Fiscal Employer Agent, FEA) တစ်ဦးကို သင် ရွေးချယ်နိုင်အောင် ကူညီပေးရန် ဖြစ်ပါသည်။ အမှတ်ပေးကတ်သည် လက်ရှိအဖွဲ့ဝင်များက မိမိတို့၏ FEA နှင့်ပတ်သက်ပြီး ခံစားသိရှိပုံဆိုင်ရာ သတင်းအချက်အလက်များကို သင့်ထံသို့ ပေးအပ်ရန် ဖြစ်ပါသည်။ အမှတ်ပေးကတ်သည် သင်ရွေးချယ်နိုင်သည့် FEA များနှင့်ပတ်သက်သော ဆက်သွယ်ရန် သတင်းအချက်အလက်များနှင့် အခြား အကြောင်းအချက်များကိုလည်း ပံ့ပိုးပေးပါသည်။

### အမှတ်ပေးကတ်ပါ သတင်းအချက်အလက်များက ဘယ်နေရာကနေ ရောက်လာပါသလဲ။

ပါဝင်ဆောင်ရွက်သူ စစ်တမ်းပါ သတင်းအချက်အလက်များ အပိုင်းသည် ပြည်နယ်၏ 2024 ပါဝင်ဆောင်ရွက်သူ စိတ်ကျေနပ်မှု စစ်တမ်းမှ ဖြစ်ပါသည်။ အပိုဆောင်း သတင်းအချက်အလက်များ အပိုင်းပါ အဖွဲ့အစည်း အကြောင်းအချက်များကို FEAs မှ တိုက်ရိုက် ရရှိပါသည်။

### ပါဝင်ဆောင်ရွက်သူ စိတ်ကျေနပ်မှု စစ်တမ်းဆိုသည်မှာ အဘယ်နည်း။

ပါဝင်ဆောင်ရွက်သူ စိတ်ကျေနပ်မှု စစ်တမ်းသည် မိမိတို့၏ FEA နှင့် ပတ်သက်ပြီး လက်ရှိ FEA အဖွဲ့ဝင်တစ်ဦးချင်းစီ၏ အတွေ့အကြုံဆိုင်ရာ ထင်မြင်ချက်ကို ကောက်ယူစုဆောင်းရန် စာတိုက်မှတစ်ဆင့်ပေးပို့ထားသည့် နှစ်ပတ်လည် မေးခွန်းများ စုစည်းမှု ဖြစ်သည်။ ပြည်နယ်သည် ပါဝင်ဆောင်ရွက်သူများအနေဖြင့် မိမိတို့၏ FEA နှင့် ပတ်သက်ပြီး ဘယ်လောက်ထိ ကျေနပ်ပြီး မိမိတို့၏ FEA က မိမိတို့၏ လိုအပ်ချက်များကို ဘယ်လောက်ထိ ကူညီဖြည့်ဆည်းပေးနိုင်သလဲဆိုသည့်အချက်များဆိုင်ရာ စစ်တမ်း အဖြေများကို ကောက်ယူစုဆောင်းပြီး ပိုင်းခြားစိတ်ဖြာပေးပါသည်။

### အမြတ်မယူသောနှင့် အမြတ်ယူသော ဆိုသည်မှာ အဘယ်နည်း။

အမှတ်ပေးကတ်ပါ ကိုယ်စားလှယ်လုပ်ငန်း အမျိုးအစား အပိုင်းသည် FEA တစ်ခုစီက ဘယ်လိုမျိုး အဖွဲ့အစည်း အမျိုးအစား ဖြစ်သည်ကို ဖော်ပြပေးပါသည်။ အမြတ်မယူသော အဖွဲ့အစည်းတစ်ခုသည် အမြတ်ရရှိရေးမဟုတ်သော အခြား ရည်ရွယ်ချက်များအတွက် ဖွဲ့စည်းထားသော အစုအဖွဲ့တစ်ခု ဖြစ်ပြီး ထို့အဖွဲ့အစည်းသည် အဖွဲ့အစည်း ဝင်ငွေ၏ မည်သည့်အပိုင်းကိုမျှ ၎င်း၏ ဒါရိုက်တာများ သို့မဟုတ် အရာရှိများထံသို့ ခွဲဝေမပေးပါ။ အမြတ်ယူသော အဖွဲ့အစည်းတစ်ခုသည် အကျိုးအမြတ်ရရှိရေး ရည်ရွယ်ချက်အတွက် လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

## 2026 ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ် (Fiscal Employer Agent, FEA)

### အမှတ်ပေးကတ်

### အစီအမံ လမ်းညွှန်များ

ပါဝင်ဆောင်ရွက်သူ စစ်တမ်း	
တိုင်းတာပ	အလုံးစုံ စိတ်ကျေနပ်မှု
<b>ဒေတာ ရင်းမြစ်၊</b>	<p>2024 စိတ်ကျေနပ်မှု စစ်တမ်း—အောက်ပါ စစ်တမ်း မေးခွန်းများမှ ဒေတာများကို အသုံးပြု၍ ပေါင်းစပ်ထားသော ရမှတ်တစ်ခု-</p> <ol style="list-style-type: none"> <li>1. သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်ထံသို့ ဆက်သွယ်ရန် လိုအပ်ချိန်တွင် အဆက်အသွယ်လုပ်လို့ရပါသလား။</li> <li>2. အကူအညီတောင်းသည့်အခါ သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်ထံမှ သင် လိုအပ်သော အကူအညီကို ဘယ်နှကြိမ်လောက် ရလေ့ရှိပါသလဲ။</li> <li>3. သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်ထံသို့ အီးမေးလ်ပို့ချိန်၊ ဖုန်းခေါ်ချိန် သို့မဟုတ် အသံမေးလ်ချန်ခွဲချိန်တွင် တုံ့ပြန်မှု ကြာချိန်နှင့် ပတ်သက်ပြီး သင် ဘယ်လောက်ထိ စိတ်ကျေနပ်ပါသလဲ။</li> <li>4. စိုးရိမ်မှုတစ်ခုအကြောင်းကို သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်ထံသို့ အီးမေးလ်ပို့ချိန်၊ ဖုန်းခေါ်ပြောချိန် သို့မဟုတ် အသံမေးလ်ချန်ခွဲချိန်တွင် ရလဒ်နှင့် ပတ်သက်ပြီး ဘယ်လောက်ထိ စိတ်ကျေနပ်ပါသလဲ။</li> <li>5. သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်ထံမှ ရှင်းလင်းပြတ်သားသော ရှင်းပြချက်များ ရရှိခြင်းနှင့် ပတ်သက်ပြီး ဘယ်လောက်ထိ စိတ်ကျေနပ်ပါသလဲ။</li> <li>6. သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်နှင့် စကားပြောသောအခါ သူက သင့်ပြောစကားများကို ဘယ်လောက်ထိ ကောင်းကောင်း နားထောင်ပေးပါသလဲ။</li> </ol>

**ပါဝင်ဆောင်ရွက်သူ စစ်တမ်း**

တိုင်းတာပ	အလုံးစုံ စိတ်ကျေနပ်မှု
	<p>7. သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်က သင့်ကို ဘယ်လောက်ထိ ကြင်နာစွာ ဆက်ဆံပါသလဲ။</p> <p>11. တင်သွင်းလိုက်သော အချိန်မှတ်စာရွက်များနှင့် ပတ်သက်ပြီး ပြဿနာတစ်ခု ရှိပါက သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်က သင့်ကို ဘယ်လောက်ထိ ကောင်းစွာ ဆက်သွယ်အကြောင်းကြားပါသလဲ။</p> <p>12. ခြုံငုံဆိုရသော် သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်နှင့် ပတ်သက်ပြီး သင် ဘယ်လောက်ထိ စိတ်ကျေနပ်ပါသလဲ။</p>

အဆင့်သတ်မှတ်စနစ်	ရမှတ်	ကြယ်ပွင့်များ	အဆင့်သတ်မှတ်
	95.0% - 100%	5	အကောင်းဆုံး၊
	90.0% - 94.9%	4.5	အကောင်းဆုံး၊
	85.0% - 89.9%	4	အလွန်ကောင်း၊
	80.0% - 84.9%	3.5	အလွန်ကောင်း၊
	75.0% - 79.9%	3	ကောင်း
	70.0% - 74.9%	2.5	ကောင်း
	65.0% - 69.9%	2	တရားမျှတပါ
	60.0% - 64.9%	1.5	တရားမျှတပါ
	< 60.0%	1	ညံ့

“အလွန် စိတ်ကျေနပ်” သို့မဟုတ် “လုံးဝ စိတ်ကျေနပ်” ဖြစ်သည့် စစ်တမ်း မေးခွန်း အဖြေအားလုံး၏ ရာခိုင်နှုန်း။

တိုင်းတာပ	တုံ့ပြန်နိုင်စွမ်း																														
<b>ဒေတာ ရင်းမြစ်၊</b>	<p>2024 စိတ်ကျေနပ်မှု စစ်တမ်း—အောက်ပါ စစ်တမ်း မေးခွန်းများမှ ဒေတာများကို အသုံးပြု၍ ပေါင်းစပ်ထားသော ရမှတ်တစ်ခု-</p> <ol style="list-style-type: none"> <li>1. သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်ထံသို့ ဆက်သွယ်ရန် လိုအပ်ချိန်တွင် အဆက်အသွယ်လုပ်လို့ရပါသလား။</li> <li>2. အကူအညီတောင်းသည့်အခါ သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်ထံမှ သင် လိုအပ်သော အကူအညီကို ဘယ်နှကြိမ်လောက် ရလေ့ရှိပါသလဲ။</li> <li>3. သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်ထံသို့ အီးမေးလ်ပို့ချိန်၊ ဖုန်းခေါ်ချိန် သို့မဟုတ် အသံမေးလ်ချန်ခွဲချိန်တွင် တုံ့ပြန်မှု ကြာချိန်နှင့် ပတ်သက်ပြီး သင် ဘယ်လောက်ထိ စိတ်ကျေနပ်ပါသလဲ။</li> </ol>																														
<b>အဆင့်သတ်မှတ်စနစ်</b>	<table border="1" data-bbox="500 909 1154 1478"> <thead> <tr> <th>ရမှတ်</th> <th>ကြယ်ပွင့်များ</th> <th>အဆင့်သတ်မှတ်</th> </tr> </thead> <tbody> <tr> <td>95.0% - 100%</td> <td>5</td> <td>အကောင်းဆုံး၊</td> </tr> <tr> <td>90.0% - 94.9%</td> <td>4.5</td> <td>အကောင်းဆုံး၊</td> </tr> <tr> <td>85.0% - 89.9%</td> <td>4</td> <td>အလွန်ကောင်း၊</td> </tr> <tr> <td>80.0% - 84.9%</td> <td>3.5</td> <td>အလွန်ကောင်း၊</td> </tr> <tr> <td>75.0% - 79.9%</td> <td>3</td> <td>ကောင်း</td> </tr> <tr> <td>70.0% - 74.9%</td> <td>2.5</td> <td>ကောင်း</td> </tr> <tr> <td>65.0% - 69.9%</td> <td>2</td> <td>တရားမျှတပါ</td> </tr> <tr> <td>60.0% - 64.9%</td> <td>1.5</td> <td>တရားမျှတပါ</td> </tr> <tr> <td>&lt; 60.0%</td> <td>1</td> <td>ညံ့</td> </tr> </tbody> </table> <p>“အလွန် စိတ်ကျေနပ်” သို့မဟုတ် “လုံးဝ စိတ်ကျေနပ်” ဖြစ်သည့် စစ်တမ်း မေးခွန်း အဖြေအားလုံး၏ ရာခိုင်နှုန်း။</p>	ရမှတ်	ကြယ်ပွင့်များ	အဆင့်သတ်မှတ်	95.0% - 100%	5	အကောင်းဆုံး၊	90.0% - 94.9%	4.5	အကောင်းဆုံး၊	85.0% - 89.9%	4	အလွန်ကောင်း၊	80.0% - 84.9%	3.5	အလွန်ကောင်း၊	75.0% - 79.9%	3	ကောင်း	70.0% - 74.9%	2.5	ကောင်း	65.0% - 69.9%	2	တရားမျှတပါ	60.0% - 64.9%	1.5	တရားမျှတပါ	< 60.0%	1	ညံ့
ရမှတ်	ကြယ်ပွင့်များ	အဆင့်သတ်မှတ်																													
95.0% - 100%	5	အကောင်းဆုံး၊																													
90.0% - 94.9%	4.5	အကောင်းဆုံး၊																													
85.0% - 89.9%	4	အလွန်ကောင်း၊																													
80.0% - 84.9%	3.5	အလွန်ကောင်း၊																													
75.0% - 79.9%	3	ကောင်း																													
70.0% - 74.9%	2.5	ကောင်း																													
65.0% - 69.9%	2	တရားမျှတပါ																													
60.0% - 64.9%	1.5	တရားမျှတပါ																													
< 60.0%	1	ညံ့																													

တိုင်းတာပ	ကြောင်းကြားမှုဆိုင်ရာ အရည်အသွေး																																	
<b>ဒေတာ ရင်းမြစ်၊</b>	<p>2024 စိတ်ကျေနပ်မှု စစ်တမ်း—အောက်ပါ စစ်တမ်း မေးခွန်းများမှ ဒေတာများကို အသုံးပြု၍ ပေါင်းစပ်ထားသော ရမှတ်တစ်ခု-</p> <ol style="list-style-type: none"> <li>စိုးရိမ်မှုတစ်ခုအကြောင်းကို သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်ထံသို့ အီးမေးလ်ပို့ချိန်၊ ဖုန်းခေါ်ပြောချိန် သို့မဟုတ် အသံမေးလ်ချန်ခွဲချိန်တွင် ရလဒ်နှင့် ပတ်သက်ပြီး ဘယ်လောက်ထိ စိတ်ကျေနပ်ပါသလဲ။</li> <li>သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်ထံမှ ရှင်းလင်းပြတ်သားသော ရှင်းပြချက်များ ရရှိခြင်းနှင့် ပတ်သက်ပြီး ဘယ်လောက်ထိ စိတ်ကျေနပ်ပါသလဲ။</li> <li>သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်နှင့် စကားပြောသောအခါ သူက သင့်ပြောစကားများကို ဘယ်လောက်ထိ ကောင်းကောင်း နားထောင်ပေးပါသလဲ။</li> <li>သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်က သင့်ကို ဘယ်လောက်ထိ ကြင်နာစွာ ဆက်ဆံပါသလဲ။</li> <li>တင်သွင်းလိုက်သော အချိန်မှတ်စာရွက်များနှင့် ပတ်သက်ပြီး ပြဿနာတစ်ခု ရှိပါက သင်၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရှင် ကိုယ်စားလှယ်က သင့်ကို ဘယ်လောက်ထိ ကောင်းစွာ ဆက်သွယ်အကြောင်းကြားပါသလဲ။</li> </ol>																																	
<b>အဆင့်သတ်မှတ်စနစ်</b>	<table border="1"> <thead> <tr> <th data-bbox="461 1262 711 1318">ရမှတ်</th> <th data-bbox="711 1262 899 1318">ကြယ်ပွင့်များ</th> <th data-bbox="899 1262 1120 1318">အဆင့်သတ်မှတ်</th> </tr> </thead> <tbody> <tr> <td data-bbox="461 1318 711 1375">95.0% - 100%</td> <td data-bbox="711 1318 899 1375">5</td> <td data-bbox="899 1318 1120 1375">အကောင်းဆုံး၊</td> </tr> <tr> <td data-bbox="461 1375 711 1432">90.0% - 94.9%</td> <td data-bbox="711 1375 899 1432">4.5</td> <td data-bbox="899 1375 1120 1432">အကောင်းဆုံး၊</td> </tr> <tr> <td data-bbox="461 1432 711 1488">85.0% - 89.9%</td> <td data-bbox="711 1432 899 1488">4</td> <td data-bbox="899 1432 1120 1488">အလွန်ကောင်း၊</td> </tr> <tr> <td data-bbox="461 1488 711 1545">80.0% - 84.9%</td> <td data-bbox="711 1488 899 1545">3.5</td> <td data-bbox="899 1488 1120 1545">အလွန်ကောင်း၊</td> </tr> <tr> <td data-bbox="461 1545 711 1602">75.0% - 79.9%</td> <td data-bbox="711 1545 899 1602">3</td> <td data-bbox="899 1545 1120 1602">ကောင်း</td> </tr> <tr> <td data-bbox="461 1602 711 1659">70.0% - 74.9%</td> <td data-bbox="711 1602 899 1659">2.5</td> <td data-bbox="899 1602 1120 1659">ကောင်း</td> </tr> <tr> <td data-bbox="461 1659 711 1715">65.0% - 69.9%</td> <td data-bbox="711 1659 899 1715">2</td> <td data-bbox="899 1659 1120 1715">တရားမျှတပါ</td> </tr> <tr> <td data-bbox="461 1715 711 1772">60.0% - 64.9%</td> <td data-bbox="711 1715 899 1772">1.5</td> <td data-bbox="899 1715 1120 1772">တရားမျှတပါ</td> </tr> <tr> <td data-bbox="461 1772 711 1829">&lt; 60.0%</td> <td data-bbox="711 1772 899 1829">1</td> <td data-bbox="899 1772 1120 1829">ညံ့</td> </tr> </tbody> </table>			ရမှတ်	ကြယ်ပွင့်များ	အဆင့်သတ်မှတ်	95.0% - 100%	5	အကောင်းဆုံး၊	90.0% - 94.9%	4.5	အကောင်းဆုံး၊	85.0% - 89.9%	4	အလွန်ကောင်း၊	80.0% - 84.9%	3.5	အလွန်ကောင်း၊	75.0% - 79.9%	3	ကောင်း	70.0% - 74.9%	2.5	ကောင်း	65.0% - 69.9%	2	တရားမျှတပါ	60.0% - 64.9%	1.5	တရားမျှတပါ	< 60.0%	1	ညံ့	<p>“အလွန် စိတ်ကျေနပ်” သို့မဟုတ် “လုံးဝ စိတ်ကျေနပ်” ဖြစ်သည့် စစ်တမ်း မေးခွန်း အဖြေအားလုံး၏ ရာခိုင်နှုန်း။</p>
ရမှတ်	ကြယ်ပွင့်များ	အဆင့်သတ်မှတ်																																
95.0% - 100%	5	အကောင်းဆုံး၊																																
90.0% - 94.9%	4.5	အကောင်းဆုံး၊																																
85.0% - 89.9%	4	အလွန်ကောင်း၊																																
80.0% - 84.9%	3.5	အလွန်ကောင်း၊																																
75.0% - 79.9%	3	ကောင်း																																
70.0% - 74.9%	2.5	ကောင်း																																
65.0% - 69.9%	2	တရားမျှတပါ																																
60.0% - 64.9%	1.5	တရားမျှတပါ																																
< 60.0%	1	ညံ့																																